


ဘတ်ဂျက်ပြက္ခဒိန်

- **ရန်ပုံငွေ** ဌာနဆိုင်ရာများသို့ ဘတ်ဂျက်အမှာစာ ထုတ်ပြန်ခြင်း၊ ပြည်ထောင်စုမှ ပဲခူးတိုင်းဒေသကြီးသို့ ထောက်ပံ့ငွေ အကြောင်းကြားခြင်း။
- **ဖေဖော်ဝါရီ** ဌာနအဖွဲ့အစည်းများက ဘတ်ဂျက်အဆိုပြုချက်များတင်ပြခြင်းနှင့် တိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနက စိစစ်ခြင်း။
- **မတ်** တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့ခြင်း၊ လွှတ်တော်က စိစစ်၍ ပြန်လည်ပေးပို့ခြင်း။
- **ဧပြီ** ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်) သို့ ပေးပို့တင်ပြခြင်း။
- **မေ** ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဒုတိယသမ္မတတို့က စိစစ်ခြင်း။
- **ဇွန်** ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး။
- **ဇူလိုင်/ဩဂုတ်** ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခြင်း၊ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခြင်း။
- **စက်တင်ဘာ** ပြည်ထောင်စုလွှဲပြောင်းထောက်ပံ့ငွေ အတည်ပြုခြင်း၊ အကြောင်းကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်သို့ ဥပဒေကြမ်းတင်သွင်းခြင်းနှင့် အတည်ပြုခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေပြဌာန်းခြင်း။

ဘတ်ဂျက်နှင့်စီးပွားရေးမျှော်မှန်းရလဒ်များ



ပဲခူးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင် ရာအချက်အလက်များကို တိုင်းဒေသကြီး Citizen's Budget တွင်လည်းကောင်း၊ facebook စာမျက်နှာ Bago Budget Transparency တွင်လည်းကောင်း ရယူကြည့်ရှုနိုင်ပြီး အကြံပြုချက်နှင့် သဘောထားထင်မြင်ချက်များ ပေးပို့နိုင်ပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်

ပဲခူးတိုင်းဒေသကြီး၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ လက်ကမ်းစာစောင်




ပြည်သူ့ဘဏ္ဍာရေး အချက်အလက်များ၊ လုပ်ငန်းစဉ်များကို သိရှိစေရေး၊ ပြည်သူ့လိုအပ်ချက်များနှင့် အစိုးရမူဝါဒများ တာဝားတည်း ဖြစ်စေရေး၊ အသုံးစရိတ်များ ထိရောက်စေရေး၊ အခွန်ထမ်းပြည်သူနှင့် အစိုးရအကြား အပြန်အလှန် လူမှုပဋိညာဏ် ခိုင်မာအားကောင်းစေရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာစာစောင် (Citizen's Budget) ကို နှစ်စဉ်ထုတ်ဝေလျက်ရှိပါသည်။ တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာအခြေအနေများကို ပြည်သူများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ယခု လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေအပ်ပါသည်။
ပဲခူးတိုင်းဒေသကြီး ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန




ရငွေများ

တိုင်းဒေသကြီးဘတ်ဂျက် ရငွေများ



(က) အခွန်အကောက်ရငွေ

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးကို ကောက်ခံခွင့် အပ်နှင်းထားသည့် အခွန်အခများမှ ရငွေ ဖြစ်ပါသည်။ တိုင်းဒေသကြီး၏ စုစုပေါင်း ဘဏ္ဍာရင်းမြစ်တွင် အခွန်အကောက် ရငွေက ၃ % ပါဝင်ပါသည်။



(ခ) အခြားသာမန်ရငွေ

တိုင်းဒေသကြီးဘတ်ဂျက်ပါဌာနများက ရှာဖွေရရှိသော အခွန်မဟုတ်သည့် အခြားသာမန်ရငွေအမျိုးအစားများ ဖြစ်ပါသည်။ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွက် အခြားသာမန်ရငွေ ကျပ် ၁၈,၆၂၂ သန်း ရှိမည်ဟု လျာထားပြီး၊ ရငွေစုစုပေါင်း၏ ၁၁% ဖြစ်ပါသည်။

(ဂ) လွှဲပြောင်းထောက်ပံ့ငွေမှ ရငွေများ

ပြည်ထောင်စုမှလွှဲပြောင်းထောက်ပံ့ငွေများမှာ


- (၁) အထွေထွေလိုငွေဖြည့်လွှဲပြောင်း ထောက်ပံ့ငွေ (grant transfer)
- (၂) အခွန်ဝေစု
- (၃) မဲဆန္ဒနယ်ထောက်ပံ့ငွေ နှင့်
- (၄) ကဝ မြို့နယ်အတွက် UNDP ထောက်ပံ့ငွေတို့ ဖြစ်ပြီး၊ စုစုပေါင်းရငွေ၏ ၈၆ % ဖြစ်ပါသည်။

Grant transfer မှာ ပဲခူးတိုင်းဒေသကြီးအတွက် အဓိကအကျဆုံး ဘဏ္ဍာရင်းမြစ် ဖြစ်ပြီး၊ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၃၁,၉၂၈ သန်း (ဘဏ္ဍာရင်းမြစ်စုစုပေါင်း၏ ၈၀%) ဖြစ်ပါသည်။ အခြားလွှဲပြောင်း ထောက်ပံ့ငွေများတွင် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် တံဆိပ်ခေါင်းခွန်တို့မှ အခွန်ဝေစုပြန်ရငွေ ကျပ် ၆,၁၄၆ သန်း၊ မဲဆန္ဒနယ်ထောက်ပံ့ငွေ ကျပ်သန်း ၂,၈၀၀ နှင့် ကဝမြို့နယ်အတွက် UNDP ထောက်ပံ့ငွေ ၁,၁၅၈ သန်း ပါဝင်ပါသည်။

အသုံးစရိတ်များ

ပဲခူးတိုင်းဒေသကြီးအစိုးရဘတ်ဂျက်မှာ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၆၅,၈၂၆ သန်း ရှိမည်ဖြစ်ရာ လူတစ်ဦး ကျလျှင် ကျပ် ၃၄,၀၀၀ ခန့် သုံးစွဲမည်ဖြစ်ပါသည်။ ကျပ် ၉၅,၈၂၈ သန်းကို ပြည်သူ့ရေးရာ ကဏ္ဍရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေလုံးငွေရင်း အသုံးစရိတ်အတွက်နှင့် ကျပ် ၆၉,၉၉၈ သန်းကို ပြည်သူ့ဝန်ဆောင်မှုများ တိုက်ရိုက်ပံ့ပိုးပေးရေးနှင့် အစိုးရ ယန္တရား လည်ပတ်ရေးတို့အတွက် သာမန်အသုံးစရိတ်အဖြစ် သုံးစွဲပါသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးဌာနများ၏ နှစ်အလိုက် အသုံးစရိတ်ရာခိုင်နှုန်း



ပဲခူးတိုင်းဒေသကြီးအစိုးရက ဆောက်လုပ်ရေးကဏ္ဍ၊ အစိုးရအဖွဲ့ ရုံးကဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မြို့ပြဆိုင်ရာစည်ပင်သာယာရေး လုပ်ငန်းများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားရရှိရေးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ တို့အတွက် ဦးစားပေး သုံးစွဲလျက်ရှိပါသည်။

အမျိုးအစားအလိုက် သာမန်အသုံးစရိတ် (ကျပ် ၆၉၉၉၈ သန်း)

ဝန်ထမ်းလစာနှင့် ပင်စင်	၂၉,၃၀၈	ရေအရင်းအမြစ် (တိုင်းအစိုးရအဖွဲ့မှ)	၇၇၄
လစာစရိတ်၊ ချီးမြှင့်ငွေစသည်များ	၂၈,၇၈၄	ကျေးလက်ဖွံ့ဖြိုးရေး (တိုင်းအစိုးရအဖွဲ့မှ)	၆၂၄
ဝန်ထမ်းအကျိုးခံစားခွင့်နှင့် လူမှုဖူလုံရေး	၅၂၄	ခရီးသွားလာစရိတ်	၅၁၅
ကုန်စည်နှင့်ဝန်ဆောင်မှုစရိတ်များ	၃၅,၁၆၈	အခြား	၂၉၃
စိုက်ပျိုးရေးရရှိရေးအသုံးစရိတ်	၁၄,၇၁၁	လွှဲပြောင်းထောက်ပံ့ငွေများ	၅,၅၂၃
ပစ္စည်းများ ဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့အတွက် စရိတ်နှင့် လုပ်အားခ	၈,၄၄၁	မဲဆန္ဒနယ်ထောက်ပံ့ငွေ အသုံးစရိတ်	၂,၈၀၀
ပြင်ဆင်ထိန်းသိမ်းစရိတ်	၈,၃၈၈	ဌာနဆိုင်ရာ ပညာ၊ ကျန်းမာရေးအသုံးစရိတ်	၁,၅၅၀
ဓာတ်ဆီ၊ ချောဆီနှင့် စက်ဆီ	၁,၄၂၁	UNDP ၏ ကဝမြို့နယ်ထောက်ပံ့ငွေ	၁,၁၅၈
		အခြားလွှဲပြောင်းထောက်ပံ့ငွေများ	၁၅

ခရိုင်အလိုက် ငွေလုံးငွေရင်း အသုံးစရိတ် (ကျပ် ၉၅၈၂၈ သန်း)

